

II ကဝါ <th-m-yo: gya'> 守旧, 老一套 ဒီလိုသာ ~ လုပ်နေကြယင်ဘယ်တော့မှ ရာထားချက်ထက်ပိုထုတ်လုပ်နိုင်မှမဟုတ်။ 按照这样老一套干, 什么时候也不会超过定额。

သမဝါယမ နှ၊ <th-ma' wa y-ma'> 合作社: ~ စိုက်ပျိုးရေး: 合作化农业 / ~ အဖွဲ့ 合作社 / စားသုံးသူ ~ 消费合作社

သမသတ် နှ၊ <th-m-that> [巴]①正对面: ~ တည့်တည့်ကျ တယ်။正对面。 / ~ ထောင့်【数】对顶角 ②(占卜)黄道十二宫中与某一宫相对的宫

သမာကျမ်း နှ၊ <th-ma kyan> 圣经, 同သမ္မာကျမ်း

သမာဓိ နှ၊ <th-ma di'> [巴]①精神集中: ~ မရှိလို့စာကျက် မရ။ 思想涣散书看不进去。 ②正直, 正义感: ~ လူကြီး: 民事纠纷义务裁决者 / ~ မြို့ဝန် 名誉市长, 名誉镇长 / ~ အဖွဲ့ 民事纠纷义务裁决团 / နိုင်ငံပေါင်းစုံ ~ အဖွဲ့ 国际仲裁组织

သမာဓိခုံရုံး နှ၊ <th-ma di' khon yon> 民事纠纷调解处

သမာဓိချိန်ခွင် နှ၊ <th-ma di' khyein gwin> 公平秤, 标准秤

သမာဓိဂုဏ် နှ၊ <th-ma di' gon> [巴]比喻

သမာဓိတင်း နှ၊ <th-ma di' tin> 标准箩

သမာဓိဝန်းကြေး နှ၊ <th-ma-di' hwan: gyei> 缅甸帝王时代 住户税

သမာဓိန် နှ၊ <th-ma dein> = သမာဓိ

သမာန နှ၊ <th-ma na'> [巴]相同, 同等, 相当

သမာနဝါဒီ နှ၊ <th-ma na' wa di> [巴]信仰相同者

သမာပတ် နှ၊ <th-ma bat> [巴]禅定

သမာသမတ် နှ၊ <th-ma th-mat> 公正, 公平: ဒိုင်လူကြီးသည် ~ ရှိရသည်။ 裁判必须秉公。 / ~ ကျသည့်ဆောင်ရွက်မှု 公正的措施

သမား နှ၊ <th-ma:> ①能者, 老师, 师傅: ဆရာ ~ ကိုရှိသေပါ။ 要尊重师长。 ②缅甸医生: လူနာအတွက် ~ ပင့်ချေ။ 为病人请医生。 ③(合)从事...专业者: အလုပ် ~ 工人 / နိုင်ငံရေး ~ 政治家 / လက် ~ 木匠 ④(爱好...者): အရက် ~ 嗜酒者 / ဘွင်းဘွင်း ~ 直爽的人

သမားကု ကါ <th-ma: ku'> 医治, 治疗

သမားကုပြ ကါ <th-m-gon pya'> 自我吹嘘, 自吹自擂, 自夸, 自诩

သမားညို နှ၊ <th-ma: nyo> (罕)缅甸学者, 缅甸医生

သမားတော် နှ၊ <th-ma: daw> ①御医 ②医师

သမားမြို့ နှ၊ <th-ma: byu> (罕)婆罗门学者

သမားယောင် နှ၊ <th-ma: yaun> 江湖医生

သမားယောင်မောင်းထောင် နှ၊ <th-ma: yaun maun: daun> (喻)不懂装懂者: နားမလည် ~ မလုပ်ချင်ပါနှင့်။ 不懂别装懂。

သမားရိုးကျ I နှ၊ <th-m-yo: gya'> 传统做法 II ကဝါ <th-m-yo: gya'> 墨守陈规, 因循守旧

သမားရိုးစဉ်လာ နှ၊ <th-m-yo: sin la> 传统, 老规矩, 陈规: ~ ကိုလေးစားခြင်းကြောင့်တီထွင်မှုထိခိုက်စေတတ်သည်။ 墨守陈规往往会影响创新。

သမားလန်နာ နှ၊ <th-ma: lan na> 疑难之症

သမားဟူးရား နှ၊ <th-ma: hu: ya:> 占星家

သမိပူပဇာနည်း နှ၊ <th-mi pu p-za ni:> 近似事物之间的比喻法, 近似称呼法(如北京猿人, 实际上是周口店出土, 就近用北京之名)

သမီး I နှ၊ <th-mi:> ①女儿: ~ ရင်း 亲生女儿 / သေကြာ ~ 星期五生的女儿 ②姑娘 II ဝါ <th-mi:> 表示旁系亲属关系的助词, 如: ~ ယောက်မ 姑嫂关系 / ~ ယောက်မ 郎舅关系

သမီးကညာ / သမီးကလျာ နှ၊ <th-mi: k-nya/th-mi: k-lya> (古)女儿, 姑娘

သမီးခင်ပွန်း နှ၊ <th-mi: khin bun> 夫妻俩

သမီးနို့ နှ၊ <th-mi: no'> 一种贝壳

သမီးပျိုသားပျို နှ၊ <th-mi: byo tha: byo> 未婚儿女

သမီးဖျား နှ၊ <th-mi: bya:> (罕)养女

သမီးမောင်နှံ နှ၊ <th-mi: maun hnan> 夫妻, 伉俪

သမီးမြောက်သား နှ၊ <th-mi: myaut tha:> 表兄妹, 表姐弟

သမီးယောက်မ နှ၊ <th-mi: yaut kh-ma'> 翁婿关系, 婆媳关系

သမီးယောက်မ နှ၊ <th-mi: yaut pha'> 郎舅关系

သမီးယောက်မ နှ၊ <th-mi: yaut ma'> 姑嫂关系

သမီးရည်းစား နှ၊ <th-mi: yi: za:> 爱人, 对象, 情人: ~ စကား 情话 / ~ စာ 情书 / ~ ထားသည်။ 搞对象, 谈恋爱。

သမီးရှင် နှ၊ <th-mi: hisn> 女方的父母

သမီးလုလင် နှ၊ <th-mi: lu' lin> 年轻的姑娘

သမီးလှ နှ၊ <th-mi: hla'> 树干长满棕箨时的棕榈树, 参见 ထန်း:条

သမီးသွေးသောက် နှ၊ <th-mi: t hwei: dhaut> 盟友; 结拜兄弟姐妹

သမုဆွေ နှ၊ <th-mu' hswai> (诗)情侣, 也叫 သမုညာ

သမုဋ္ဌာန် နှ၊ <th-maut' htan> 原由, 缘故

သမုတိ နှ၊ <th-mu' ti'> [巴] ①帝王 ②一种御用伞 ③称呼: ~ သစ္စာ 正确的命名 / ~ သံဃာ 名义上的和尚

သမုတိနတ် / သမုတိနတ် နှ၊ <th-mu' ti'nat> 君主, 帝王

သမုဒယ နှ၊ <th-mu' d-ya'> [巴]留恋, 情意, 眷恋之心: ~ ကြိုးပျဉ်တင်ငင်သွယ်ရှက်နေသည်။ 情意缠绵。

သမုဒယသစ္စာ နှ၊ <th-mu' d-ya' thit sa> [巴][佛]集谛

သမုဒယသံယောဇဉ် နှ၊ <th-mu' d-ya' than yaw: zin> 感情,